

စာရင်းသွင်းခြင်းဆိုင်ရာ အချက်အလက်များ

စာသင်နှစ်- ___ အလယ်တန်းနေ့ရာသီသင်တန်းစခန်း- ___ မူလတန်းနေ့ရာသီသင်တန်းစခန်း- ___

မိတ်ဆက် ourBRIDGE သည် အကျိုးအမြတ်မယူသည့် 501(c)(3) အဖွဲ့အစည်းဖြစ်ပြီး စစ်ပြေးဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူမိသားစုများကို ကူညီပံ့ပိုးသည့်အနေဖြင့် ရောက်ကာစနှင့် ပထမမျိုးဆက် အမေရိကန်ကလေးသူငယ်များအတွက် တစ်မူထူးခြားသော အသိပညာကြွယ်ဝရေး အစီအစဉ်ကို ဆောင်ရွက်ပေးပါသည်။ ဤ K-7 ကျောင်းချိန်ပြင်ပသင်တန်းတွင် ညစာကျွေးခြင်း၊ အပြင်ထွက်ကစားခြင်း၊ အိမ်စာလုပ်ရာတွင် ကူညီပေးခြင်းနှင့် ESL/STEAM အစီအစဉ်များပါဝင်သည်။ ကလေးများသည် မိမိစိတ်ဝင်စားသည့်အရာအပေါ်မူတည်၍ အသင်းအဖွဲ့များတွင် ပါဝင်နိုင်ခြင်းနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် လေ့လာရေးခရီးများ သွားရောက်ခြင်းစသည့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး ကြိုပို့ချိန်နှင့် အကြိုအပို့စနစ် (ဗန်ကား သို့မဟုတ် ဘတ်(စ်)ကား) တို့သည် ကလေးတက်မည့် ကျောင်းပေါ်မူတည်သည်။ ပြန်ပို့ချိန်သည် ကျောင်းသားများ၏ အတန်းနှင့် ဆင်းမည့်နေ့ရာအပေါ်မူတည်သည်။ ကလေးများ သင်တန်းတွင် စာရင်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် မိဘများအား မိမိကလေး၏အကြိုအပို့ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အကြောင်းကြားပေးပါမည်။ အဆိုပါအချက်အလက်များ အပြောင်းအလဲရှိပါက ourBRIDGE for KIDS ဝန်ထမ်းများက မိဘများကို ဆက်သွယ်အကြောင်းကြားမည်ဖြစ်သည်။ မိဘများကိုယ်တိုင် မိမိကလေးများကို စင်တာသို့ နေ့စဉ်လုပ်ငန်းဆောင်တာအချိန်ဇယားနှင့်တိုက်၍ အကြိုအပို့ပြုလုပ်ပေးနိုင်သည်။ အကြိုအပို့ခွင့်ပြုချက်စာရွက်များကို စခန်းပြင်ပလေ့လာရေးခရီးများ အတွက် ခရီးထွက်မည့်ရက်မတိုင်မီ ပေးပို့မည်ဖြစ်သည်။ ourBRIDGE for KIDS သည် ကျောင်းသားများအား Aldersgate နှင့် မြို့တွင်းပန်းခြံများစသည့် အနီးအနားသို့ မကြာခဏ အလည်အပတ်ပို့တတ်ရာ အဆိုပါ ခရီးတိုများအတွက် အကြိုအပို့ခွင့်ပြုချက်စာရွက်မလိုအပ်ပါ။

ကျန်းမာရေးအစောင့်အရှောက်လိုအပ်ခြင်းနှင့် ဓာတ်မတည့်ခြင်းများ - ourBRIDGE for KIDS သည် သင်တန်းတက်ရောက်နေသူများကို ဆေးဝါးကုသခွင့် မရရှိထားပါ။ အရေးပေါ်ကျန်းမာရေး ချွတ်ယွင်းမှုများရှိပါက ourBRIDGE for KIDS မှ အရေးပေါ်ရှေးဦးသူနာပြုစုနည်း၊ CPR နှင့် ကလေးအတွက် အကောင်းဆုံးဖြစ်နိုင်မည့် ကယ်ဆယ်ရေးများ လုပ်ဆောင်သွားမည်ဖြစ်သည်။ ဓာတ်မတည့်မှုအတွက် ကလေး၏ မိဘ/အုပ်ထိန်းသူထံမှ စာဖြင့်ရေးသား ညွှန်ကြားထားမှုရှိပါက ကုသပေးပါမည်။ ထူးခြားကိုယ်စိတ်အခြေအနေများ- မိဘများနှင့် အုပ်ထိန်းသူများသည် ourBRIDGE for KIDS ဆီသို့ အပြည့်အဝတက်ရောက်ရေးနှင့် ဆင်ခြင်နေထိုင်ရမည့် စည်းမျဉ်းများအတွင်း ရှိရေးတို့တွင် ကလေးကဆောင်ရွက်နိုင်စွမ်းမရှိဖြစ်စေမည့် ထူးခြားကိုယ်စိတ်အခြေအနေများရှိပါက၊ ဂရုပြုရမည့် အမှုအကျင့်ပိုင်းဆိုင်ရာပြဿနာများ သို့မဟုတ် စိတ်ပိုင်း၊ ကျန်းမာရေးပိုင်း၊ ကိုယ်ခန္ဓာပိုင်းအခြေအနေများအပါအဝင် ထူးခြားကိုယ်စိတ်အခြေအနေမှန်သမျှကို စာဖြင့်ရေးသားပြီး အသိပေးရန်လိုအပ်သည်။ အကြောင်းကြားစာ တင်ပြီးနောက် အဆိုပါ ထူးခြားကိုယ်စိတ်အခြေ အနေများအကြောင်းနှင့် စင်တာမှအဆိုပါအခြေအနေများအတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိတို့ကို မိဘ/အုပ်ထိန်းသူနှင့် ပြောဆိုဆွေးနွေးနိုင်ရန် တွေ့ဆုံချိန်တစ်ခု စီစဉ်ပေးပါမည်။

ကိုယ်ပိုင်ပစ္စည်းများ၊ ကျေးဇူးပြု၍ အဝတ်အစားများ၊ အိတ်များ၊ အစရှိသည်အားလုံးတွင် ကလေး၏အမည်ကို ရေးထိုးထားပါ။ ကလေးများသည် ကစားစရာအရုပ်များ၊ လျှပ်စစ်ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ ငွေကြေးနှင့် အခြားမည်သည့်ပိုင်ဆိုင်မှုကိုမျှ ယူဆောင်မလာသင့်ပါ။ ကလေးများသည် မိမိပစ္စည်းများအတွက် တာဝန်ရှိသည်။ ourBRIDGE for KIDS အနေဖြင့် ပျောက်ဆုံး မဟုတ် ပျက်စီးသွားသည့် ပစ္စည်းဥစ္စာများအတွက် တာဝန်မယူပါ။

နည်းပညာအသုံးပြုမှုဆိုင်ရာမူဝါဒ ourBRIDGE မှကျောင်းသားများသည် လက်ပတွေ့ကွန်ပျူတာများနှင့် တက်ဘလက်ပြားများ ကဲ့သို့သော နည်းပညာများစွာကို အသုံးပြုခွင့်ရှိသည်။ မည်သည့်ကျောင်းသားကိုမဆို အစောင့်အကြပ်မရှိဘဲ နည်းပညာများနှင့်အတူ တစ်ယောက်တည်း မထားပါ။ စက်ပစ္စည်းတိုင်းတွင် မသင့်လျော်သည့် ဝက်ဘ်ဆိုက်များကို ကျောင်းသားများဝင်ရောက်ခွင့်ကို ပိတ်ထားခြင်း နှင့်/သို့မဟုတ် အသုံးမပြုစေရန် စောင့်ကြည့်ကြီးကြပ်ခြင်းစနစ်များ ပါရှိသည်။ ကျောင်းသားတစ်ဦးသည် နည်းပညာကို တလွဲအသုံးပြု နေပါက မိဘများကိုအကြောင်းကြားပြီး နည်းပညာအသုံးပြုခွင့်ခေတ္တပိတ်ထားခြင်း သို့မဟုတ် အသုံးပြုခွင့်ရပ်ဆိုင်းခြင်းခံရမည်။

မိဘပါဝင်လှုပ်ရှားရေးမူဝါဒ မိဘများသည် စင်တာအတွက် အကျိုးထူးကို သယ်ဆောင်လာမည်ဟု ယုံကြည်ပါသည်။ မိသားစုဝင်များသည် ကျွန်ုပ်တို့၏သင်တန်းနှင့် ကလေးများနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအတွက် တန်ဖိုးရှိပြီး အရေးပါသည့် လုပ်ဖော်ကိုင်ဖက်များအဖြစ် သတ်မှတ်ပါသည်။ မိဘများနှင့် ခိုင်မာသောရင်းနှီးဆက်ဆံမှု တည်မြဲစေရန် မိသားစုတစ်စုမှ အနည်းဆုံး အသင်းအဖွဲ့ပွဲ ၅ ပွဲ နှစ်စဉ်တက်ရောက်ရပါမည်။ အဆိုပါပွဲများမှာ မိဘညများ၊ အသင်းအဖွဲ့နေ့များနှင့် ပျော်ပွဲရွှင်ပွဲများ ဖြစ်သည်။

ကျောင်းသားကိုယ်ရေးရာဇဝင်နှင့်ပုဂ္ဂိုလ်ရေးလုံခြုံမှု ourBRIDGE for KIDS မှ သင့်ကလေးနှင့် သင့်မိသားစုကိုယ်ရေးရာဇဝင်များကို စောင့်ရှောက်ရန် ကြိုတင်ကာကွယ်မှုမှန်သမျှကို လုပ်ဆောင်သွားပါမည်။ မည်သည့်အကြောင်းကြောင့်မဆို ourBRIDGE for KIDS ဝန်ထမ်းများအနေဖြင့် ကိုယ်ရေးကိုယ်တာ သို့မဟုတ် သိမ်မွေ့သည့်သတင်းအချက်အလက်များကို မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူမှ သဘောတူညီမှုစာ မရှိဘဲ ပြင်ပမှလက်တွဲလုပ်ကိုင်သော ကုမ္ပဏီများသို့ လွှဲအပ်မည်မဟုတ်ပါ။

ကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးမူဝါဒ ourBRIDGE for KIDS ၏ ဝန်ထမ်းများသည် သင်တန်းတက်ရောက်သူများအတွက် ပျော်ရွှင်မှုနှင့် လုံခြုံမှုရှိသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်သည်။

- ourBRIDGE for KIDS ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို နားထောင်ရန်နှင့် လိုက်နာရန်
- လက်ပါခြင်းမပြုမီအောင် စောင့်ထိန်းရန် (ရန်ဖြစ်ခြင်း၊ တွန်းတိုက်ခြင်း စသည်တို့ကို မပြုလုပ်ရ)
- မိမိကိုယ်ကိုယ်နှင့် အခြားသူများကို ရိုသေလေးစားမှုရှိရန်

ချီးမွမ်းခြင်းနှင့်အပြုသဘောဆောင်စေခြင်းတို့သည် အမူအကျင့်ထိန်းသိမ်းကွပ်ကွဲရေးတို့အတွက် ထိရောက်သည့်နည်းများဖြစ်သည်။

အဆိုပါနည်းလမ်းများအပေါ် လိုက်နာခြင်းမရှိသည့် သို့မဟုတ်၊ အခြားသူများ သို့မဟုတ် ပစ္စည်းများကို ထိခိုက်ပျက်စီးစေသည့် ကလေးများကို အပြုသဘောဖြင့် အမူအကျင့်များပြုပြင်ပေးရန် မဆိုင်းမတွလုပ်ဆောင်သွားမည်ဖြစ်သည်။ အမူအကျင့်ထိန်းကွပ်ရေးအတွက် ဖော်ပြပါ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်သည်။

၁။ တိုင်စာများကို မိဘများ/အုပ်ထိန်းသူများနှင့် သီးသန့်ပြောဆိုဆွေးနွေးသွားပြီး တိုင်စာတစ်ခုစီကို ourBRIDGE for KIDS တွင်ဖိုင်တွဲထားမည်ဖြစ်သည်။ ကလေး၏အမူအကျင့်နှင့်စပ်လျဉ်း၍ အကြိမ်ကြိမ်ကျူးလွန်ခြင်းဖြစ်ပြီး ourBRIDGE for KIDS ဝန်ထမ်းများမှ နှုတ်ဖြင့်သော်လည်းကောင်း၊ အခြားအမူအကျင့်ပုံသွင်းပြုပြင်မှုများနှင့်သော်လည်းကောင်း ပြုပြင်ပေး၍ မရနိုင်ပါက ပထမအကြိမ်တိုင်စာကို မှတ်တမ်းတင်ရန်နှင့် အမူအကျင့်ပြုပြင်ရန် ရေးသားမည်ဖြစ်သည်။ တိုင်စာမိတ္တူကို ပြဿနာဖြစ်သည့်နေ့တွင် မိဘ/အုပ်ထိန်းသူထံသို့ နေ့ချင်းပေးပို့သွားမည်ဖြစ်သည်။

၂။ ကလေးတစ်ဦးတည်းမှ ထပ်၍ကျူးလွန်ခြင်း သို့မဟုတ် အမူအကျင့်ပြဿနာသစ်များ ကျူးလွန်ခြင်းများဖြစ်ပေါ်ပါက ဒုတိယအကြိမ်တိုင်စာကို ရေးသားမည်ဖြစ်သည်။ ဤတိုင်စာကို ပထမအကြိမ်ကဲ့သို့ တူညီသော လုပ်ထုံးနည်းအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်သော်လည်း တစ်ရက် သို့မဟုတ် နှစ်ရက်ကျောင်းရပ်ဆိုင်းခြင်း ခံရနိုင်သည်။ တိုင်စာမိတ္တူကို ပြဿနာဖြစ်သည့်နေ့တွင် မိဘ/အုပ်ထိန်းသူထံသို့ နေ့ချင်းပေးပို့သွားမည်ဖြစ်သည်။

၃။ တတိယအကြိမ်တိုင်စာကို ယခင်နှစ်ကြိမ်နှင့် ပုံစံတူလုပ်ထုံးနည်းအတိုင်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ourBRIDGE for KIDS ဝန်ထမ်းများက တိုင်စာကို ရေးသားမည်ဖြစ်သည်။ ဝန်ထမ်းများက တိုင်စာများကို မိဘ/အုပ်ထိန်းသူထံသို့ ပေးပို့မည် ဖြစ်သည်။ တိုင်စာများကို မိဘ/အုပ်ထိန်းသူနှင့်တကွ ourBRIDGE for KIDS ၏အဖွဲ့ဝင်တစ်ဦးနှင့် သင်တန်း ညွှန်ကြား ရေးမှူးတို့ သီးသန့်ဆွေးနွေးတိုင်ပင်မည်ဖြစ်သည်။ ဤအကြိမ်တွင် သင်တန်းမှ ထုတ်ပယ်ခြင်း ခံရနိုင်သည်။

သတိပြုရန်။ ပြဿနာကြီးလေးမူပေါ်မူတည်၍ သင်တန်းမှ ရုတ်တရက်ထုတ်ပယ်ခြင်း ခံရနိုင်သည်။

စာရင်းသွင်းလျှောက်လွှာ

စာသင်နှစ်- ___ အလယ်တန်း/ဧည့်သည်တန်း/စခန်း- ___ မူလတန်း/ဧည့်သည်တန်း/စခန်း- ___

ကလေး၏ရှေ့ဆုံးအမည်- _____ ကလေး၏နောက်ဆုံးအမည်- _____

ကျား/ မ _____ မွေးနေ့- _____ အတန်း- _____

ကျောင်း- _____ ဆရာ- _____ ကျောင်းအိုင်ဒီ # _____

လိပ်စာ- _____ မြို့- _____ Zip ကုဒ်- _____

ရပ်ကွက်- _____ အိမ်ဖုန်း- _____

မိဘ/အုပ်ထိန်းသူ၏အမည်- _____ မိခင်/ဖခင်
ရှေ့ဆုံးအမည် နောက်ဆုံးအမည်

မိဘ၏လက်ကိုင်ဖုန်း- _____ အလုပ်ဖုန်း- _____

အီးမေး(လ်)လိပ်စာ- _____

မိဘ/အုပ်ထိန်းသူ၏လိပ်စာ- _____ မိခင်/ဖခင်
ရှေ့ဆုံးအမည် နောက်ဆုံးအမည်

မိဘ၏လက်ကိုင်ဖုန်း- _____ အလုပ်ဖုန်း- _____

အီးမေး(လ်)လိပ်စာ- _____

မိသားစုအကြောင်း

မူလနိုင်ငံ- _____ အိမ်တွင်အသုံးပြုသည့်ဘာသာစကား - _____

ဘာသာပြန်လိုမလို- လိုပါသည် ___ မလိုပါ ___

တစ်အိမ်တည်းနေ အခြားမွေးချင်း- ရှိ _____ မရှိ _____ နေအိမ်ရှိလူဦးရေ- _____

အမည်- _____ အသက်- _____ အမည်- _____ အသက်- _____

အမည်- _____ အသက်- _____ အမည်- _____ အသက်- _____

အမည်- _____ အသက်- _____ အမည်- _____ အသက်- _____

အမည်- _____ အသက်- _____ အမည်- _____ အသက်- _____

အရေးပေါ်ဆက်သွယ်နိုင်ရန် -

အမည်- _____ တော်စပ်ပုံ- _____ ဖုန်းနံပါတ်- _____

အမည်- _____ တော်စပ်ပုံ- _____ ဖုန်းနံပါတ်- _____

သင့်မိသားစုသည် အမေရိကန်ပြည်ထောင်စုတွင် နေသည်မှာ မည်မျှကြာပြီနည်း _____

သင့်မိသားစုသည် Charlotte တွင် နေသည်မှာ မည်မျှကြာပြီနည်း _____

သင့်မိသားစုသည် အောက်ဖော်ပြပါအတိုင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့သည်။ (ကျေးဇူးပြု၍ စက်ဝိုင်း ဝိုင်းပါ)

စစ်ပြေးဒုက္ခသည် _____ ပြောင်းရွှေ့အခြေချသူ _____ အလုပ်မိမိ _____ အခြား _____ (ရှင်းပြရန်)

သင့်ကလေးတွင် ဆေးဝါးနှင့် ဓာတ်မတည့်တာရှိပါသလား။ ရှိသည် _____ မရှိပါ _____ (ရှိသည် ဟုဖြေပါက အောက်တွင်ဖော်ပြပါ)

သင့်ကလေးတွင် အစားအစာနှင့် ဓာတ်မတည့်တာရှိပါသလား။ ရှိသည် ____ မရှိပါ ____ (ရှိသည် ဟုဖြေပါက အောက်တွင်ဖော်ပြပါ)

သင့်ကလေးတွင် ကျန်းမာရေးပြဿနာရှိသလား။ ရှိသည် ____ မရှိပါ ____ (ရှိသည် ဟုဖြေပါက အောက်တွင်ဖော်ပြပါ)

သင့်ကလေးတွင် လက်ရှိ ဆေးသောက်နေခြင်းရှိသလား။ ရှိသည် ____ မရှိပါ ____ (ရှိသည် ဟုဖြေပါက အောက်တွင်ဖော်ပြပါ)

အရေးပေါ်အခြေအနေတွင် ကျွန်တော်/ကျွန်မ _____(မိဘ/အုပ်ထိန်းသူ) သည် ourBRIDGE for KIDS မှ မိမိ၏သား/သမီးဖြစ်သူ _____ အား သင့်လျော်သည့်ဆေးကုသမှုခံယူနိုင်ရန်အတွက် အနီးဆုံးဆေးရုံသို့ ခေါ်ဆောင်သွားခွင့်ပြုပါသည်။

_____ မိဘ လက်မှတ် _____ ရက်စွဲ

မိဘပါဝင်လှုပ်ရှားရေးသဘောတူညီချက်
ကျွန်ုပ်သည် ဤနေရာမှ အချက်အလက်များလက်ခံရရှိကြောင်းအသိအမှတ်ပြု၍ ourBRIDGE for KIDS ၏ မိဘပါဝင်လှုပ်ရှားရေးသဘောတူညီချက်ကို နားလည်သိရှိပြီး ဤစာသင်နှစ်၏အသင်းအဖွဲ့ပွဲ အနည်းဆုံး ၅ပွဲ တက်ရောက်ရန် ကတိပြုပါသည်။

မိဘလက်မှတ်- _____ ရက်စွဲ- _____

နည်းပညာမူဝါဒသဘောတူညီချက်-

ကျွန်ုပ်တို့သည် ဤနေရာမှ အချက်အလက်များလက်ခံရရှိကြောင်းအသိအမှတ်ပြု၍ ourBRIDGE for KIDS ၏နည်းပညာမူဝါဒသဘောတူညီချက်ကို နားလည်သိရှိပြီးဖြစ်သည်။

မိဘလက်မှတ်- _____ ရက်စွဲ- _____

စည်းမျဉ်းစည်းကမ်းသဘောတူညီချက်

ကျွန်ုပ်တို့သည် ဤနေရာမှ အချက်အလက်များလက်ခံရရှိကြောင်းအသိအမှတ်ပြု၍ ourBRIDGE for KIDS ၏စည်းမျဉ်းစည်းကမ်းသဘောတူညီချက်ကို နားလည်သိရှိပြီးဖြစ်သည်။

မိဘလက်မှတ်- _____ ရက်စွဲ- _____

နေကာနှင့် ပိုမိုကွယ်ရေး

ကျွန်ုပ်တို့သည် ဤနေရာမှ လိုအပ်သလို နေကာ နှင့်/သို့မဟုတ် ပိုမိုကွယ်ရေးကို ourBRIDGE for KIDS ၏ဝန်ထမ်းများမှ လုပ်ဆောင်သွားရန် ခွင့်ပြုချက်ပေးသည်။

မိဘလက်မှတ်- _____ ရက်စွဲ- _____

ပို့ဆောင်ရေး -

သင့်ကလေးအတွက် အကြံအပို့ လုပ်နိုင်ပါသလား။ လုပ်နိုင်သည် မလုပ်နိုင်ပါ

*** ourBRIDGE for Kids center သို့ ပို့ပေးနိုင်သည့်ကျောင်းသားများကို ဦးစားပေးမည်ဖြစ်သည်***

ကျေးဇူးပြု၍ သင့်ကလေးအား ကြိုပို့ခွင့်ပြုထားသူများကို ဖော်ပြပါ -

အမည်- _____ တော်စပ်ပုံ- _____ ဖုန်းနံပါတ်- _____

အမည်- _____ တော်စပ်ပုံ- _____ ဖုန်းနံပါတ်- _____

ကျွန်ုပ်တို့သည် ဤနေရာမှ ourBRIDGE for Kids မှ မိမိ၏သားသမီးအား လိုအပ်သလို ကျောင်းနှင့်သင်တန်းလှုပ်ရှားမှုများမှ အကြံအပို့ကို ourBRIDGE ဗန်ကားနှင့် ရံဖန်ရံခါ ဝန်ထမ်းများ၏ကားများနှင့် ပို့ဆောင်ခွင့်ပေးသည်။

မိဘလက်မှတ်: _____ ရက်စွဲ: _____

နစ်နာကြေးတောင်းပိုင်ခွင့် စွန့်လွှတ်စာနှင့် အသိအမှတ်ပြုခွင့်ပြုစာ

မီဒီယာ

ဤလျှောက်လွှာတွင် လက်မှတ်ထိုးခြင်းအားဖြင့် ကျွန်ုပ်၊ မိဘ/အုပ်ထိန်းသူသည် ourBRIDGE for KIDS မှ ပရိုမိုးရှင်းစာစောင်၊ ဗီဒီယို နှင့် ourBRIDGE for KIDS ၏ဝတ်ဆိုင်များတွင် မိမိသားသမီး(များ)၏ရုပ်ပုံများကို သင်တန်းတက်ရောက်သူအဖြစ် ပုံတင်ခွင့်ကိုခွင့်ပြုသည်။ မိမိသားသမီး၏အမည်နာမကို ထုတ်ဝေမည်မဟုတ်ကြောင်း သိရှိနားလည်သည်။

ရေကူးခြင်း

ကျေးဇူးပြု၍ သင့်ကလေးမှ ရေကူးနိုင်ပြီး ၂ ပေ အထက်နက်သည့် နေရာများတွင် ကူးခွင့်ပြုကြောင်း ဖော်ပြပါ။
ဟုတ်ကဲ့၊ ကူးနိုင်သည် _____ ဟင့်အင်း၊ ကူးခွင့်မရှိပါ _____

စွန့်လွှတ်စာ

ကျွန်ုပ် _____ (“သားသမီး”)၏မိဘ/အုပ်ထိန်းသူဖြစ်သူသည် ဤနေရာ၌ ourBRIDGE fro KIDS တွင်ဦးစီးသည့် လှူရှားမှုများနှင့် အကြံပေးမှုများမှ ဖြစ်လာနိုင်သည့်အန္တရာယ်များနှင့် ဘေးဥပါဒ်များအားလုံးကို မျှော်မှန်းထားပြီးဖြစ်သည်။ ကျွန်ုပ်၏သားသမီးသည် သူ/သူမအတွက်အပ်ထားသည့် သင်တန်း(များ) နှင့်အံ့ဝင်ခွင့်ကျခြင်းရှိပါသည်။

ကျွန်ုပ်သည် ဤနေရာမှ မည်သည့် ourBRIDGE for KIDS သင်တန်းများမဆိုတွင် ourBRIDGE for KIDS ၏ပေါ့ဆမှုကြောင့် ဟုတ်သည်ရှိစေ မဟုတ်သည်ရှိစေ ourBRIDGE for KIDS သင်တန်းတွင် ကျွန်ုပ်၏သားသမီးကတက်ရောက်ခြင်းကြောင့် တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ပေါ်ပေါက်လာသည့်ရလဒ်ဖြစ်သော ကျွန်ုပ်ဖြစ်စေ ကျွန်ုပ်၏သားသမီးဖြစ်စေ ဒဏ်ရာအနာတရဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းအတွက် ourBRIDGE for KIDS အား ကျွန်ုပ်နှင့်ကျွန်ုပ်၏သားသမီးမှစွပ်စွဲတောင်းဆိုမည့် နစ်နာကြေးနှင့် လျော်ကြေးများအားလုံး (သင့်တော်မည့်တရားရင်ဆိုင်ခန့် ကုန်ကျစရိတ်များအပါအဝင်) မှ ourBRIDGE for KIDS အား ကင်းလွတ်ပေး၍ အကာအကွယ်ပေးပြီး၊ ဆုံးရှုံးနစ်နာခြင်းမှ ကင်းလွတ်ခွင့်နှင့် ဘေးကင်းခွင့်ပေးသည်။ ကျွန်ုပ်သည် ဤစာရွက်စာတမ်း လက်မှတ်ထိုးခြင်းအားဖြင့် ကျွန်ုပ်သည် ourBRIDGE for KIDS နှင့် ကိုယ်စားလှယ်များ၊ ပွဲစားများ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အဖွဲ့ဝင်များ၊ စပွန်ဆာများ၊ ကြော်ငြာပေးသူများနှင့် သက်ဆိုင်သူများအား လျော်ကြေးမှ ကင်းလွတ်ခွင့်ပေးလိုက်ပြီး ဥပဒေဆိုင်ရာလုပ်ပိုင်ခွင့်အများစုကို စွန့်လွှတ်ကြောင်း အသိအမှတ်ပြုသည်။ ဤလျှောက်လွှာနှင့် ကင်းလွတ်ခွင့်စာသည် တရားဝင်၍ အကျိုးဆက်များကို ချည်နှောင်ထားသည့်စာချုပ်ဖြစ်ပြီး ourBRIDGE for KIDS ၏နေရာသီသင်တန်းအတွင်း ကျွန်ုပ်၏သားသမီးမှ ပါဝင်သည့် လှူရှားမှုအားလုံးသည် သမားရိုးကျသင်တန်းမှ လှူရှားမှုအစိတ်အပိုင်း ဟုတ်သည်ရှိစေ မဟုတ်သည်ရှိစေ အကျိုးဝင်သည်။

ကျွန်ုပ်သည် ဤကင်းလွတ်ခွင့်ကို လက်မှတ်ထိုးမီ သေချာစွာဖတ်ရှုပြီးဖြစ်သည်။ ကျွန်ုပ်သည် ဤကင်းလွတ်ခွင့်သည် မည်သည့်အဓိပ္ပါယ်ရှိသည်နှင့် လက်မှတ်ထိုးခြင်းဖြင့် မည်သည့်အရာကိုသဘောတူညီကြောင်း သိရှိနားလည်သည်။

ကျွန်ုပ်သည် ourBRIDGE for KIDS မှ ပံ့ပိုးထားသည့် အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်တက်ရောက်သူများအတွက် အာမခံထားခြင်းမရှိကြောင်းကို သိရှိနားလည်သည်။

ကလေးအမည်- _____ ကလေးအသက်- _____

မိဘ/အုပ်ထိန်းသူအမည်- _____

မိဘ/အုပ်ထိန်းသူအမည်- _____ ရက်စွဲ- _____

မိဘ/အုပ်ထိန်းသူအီးမေး(လ်) - _____ ဖုန်းနံပါတ်- _____